

ယပင် နှိ <ya' pin> 緬文中“.”符号的名称  
 ယပင် နှိ <y-pin> 织机上引线用的拨棍  
 ယပင်း နှိ <ya' pin:> = ယပင်  
 ယပိန်း နှိ <y-bein:> = ယပင် / ~ လူမျိုး: 日本人  
 ယမာ နှိ <y-ma'> [巴]阎王: ~ မင်း 阎王 / ~ ရာဇ် 阎王  
 ယမက နှိ <y-m-ka'> [巴]①诗歌中的重复 ②成双成对  
 ③ = ယမိုက်  
 ယမကာ နှိ <y-m-ka> [巴]①果汁饮料 ②(转义)酒  
 ယမတောယမက ကဝါ <y-m-taw: y-m-ka'> 惊恐地,惊慌地  
 ယမထာ နှိ <y-m-hta> [孟]裹着粗布条的赶牛用的藤鞭  
 ယမထာကြိမ် နှိ <y-m-hta kyein> = ယမထာ  
 ယမဒါဒ္ဒာရက် နှိ <y-m-da hta yet> [巴]影响人们身体健康  
 的雨季末,干季初(即缅甸七月二十三至八月八日),緬  
 人认为是凶日  
 ယမနေ နှိ <y-m-nei> [植]一种树,盛产于印、緬等气候湿  
 润的国家,高60尺,叶茂盛,叶长五寸,状似榕树叶,但  
 更尖些,花金黄色,结蛋状黄色肉果,有硬壳。木质白、  
 轻、较软,可做家俱、地板、造船和雕刻之用 Gmelina  
 Arborea Linn  
 ယမမင်း နှိ <y- ma' min:> [巴]①阎王 ②死神  
 ယမား နှိ <y-ma:> 山洪: ~ ချောင်း 山涧 / ~ ရေ 山  
 (洪)水  
 ယမားယပ် နှိ <y-ma: yat/yat ma: yat> = ယပ်မားယပ်  
 ယမံဆံ နှိ <y-man zan> (披在脑后的)长发: သွားတော့~၊  
 ပြန်တော့ကတုံး (成)去时留长发,归来时却成了光头。喻  
 出门时好好的,回来时却变了样  
 ယမိုက် နှိ <y-mait> [佛]《双论》(南传佛教上座部巴利文  
 论藏七部论之一),也称为 ~ ကျမ်း  
 ယမိုက်ပြာဠိဟာ နှိ <y-mait pya di' ha> (巴)[佛]水火灾  
 (传说佛为了显示法力一只眼喷火,另一只眼喷水)  
 ယမင်း နှိ <y-min:> 年轻美貌的少女: ~ ဆွေ 情人,意中  
 人  
 ယမင်းပင် နှိ <y-min: pin> [植]一种树夏季生,树高25丈  
 左右,树叶少,枝干能渗出红色树脂 Aporosa villosa  
 ယမင်းရုပ် နှိ <y-min: yout> (女)洋娃娃,玩偶  
 ယမန် နှိ <y-man> 过去的时期: ~ နေ့ 昨天 / ~ လ 上  
 月 / ~ နှစ် 去年 / ~ ဝါ 以前  
 ယမုန် နှိ <y-mon> = ယမုန်နာ  
 ယမုန်နာ နှိ <y-mon na> [巴]①恒河一支流名 ②泛指所  
 有江河  
 ယမြား နှိ <y-mya:> (古)牵引灵柩的长布条  
 ယရမိ ကါ <ya' ra' m-pi> 口齿不清  
 ယရည်း နှိ <y-yi:> 驯象者,管象者  
 ယသေး နှိ <y-thei:> 一种晚稻

ယသော် နှိ <y-thaw> = ယသော်ရာ  
 ယသော်ရာ နှိ <y-thaw d-ya> [梵][佛]耶输陀罗(善觉王  
 之女,释迦牟尼出家前为悉达多太子的妻子)  
 ယသတ် နှိ <ya' that> 緬文符号“ယ”的名称  
 ယဟူဒီ နှိ <y-hu di> 耶乎德(对犹太人的称谓)  
 ယာ I နှိ <ya> ①旱田,山坡地 ②右: ~ ဖက် 右边,右  
 侧 II ကါ <ya> 包(槟榔包): ကွမ်းယာ ~ သည်။ 包槟  
 榔包。III မါ <ya> 包(槟榔包): ကွမ်းတ ~ ညက်ခန့် 吃  
 一个槟榔包的时间(相当于抽一袋烟功夫)  
 ယာကွက် နှိ <ya gwet> 旱田  
 ယာကွတ်တိဆေး နှိ <ya gut ti hsei:> 一种药材  
 ယာခင်း နှိ <ya gin:> 旱田  
 ယာခုတ် ကါ <ya khout> 开荒: လယ်သမား ~ နေသည်။ 农  
 民正在开荒。  
 ယာခွန် နှိ <ya gun> 土地税,旱田税  
 ယာဂု နှိ <ya gu'> [巴]①粥: ~ ဆွမ်း (供僧人食的)粥  
 / ~ ကြိုသည်။ 煮粥。②(方)糯米糕: ~ ထိုးပဲ့ 缅甸十  
 一月举行的糯米糕节  
 ယာခန်း နှိ <ya ngan:> ①耕作的地块 ② = ယာခင်း  
 ယာခကာ နှိ <ya z-ga> [巴]乞丐  
 ယာခကာမ နှိ <ya z-ga ma'> 骂妇女的话(类似“破鞋”、  
 “婊子”)  
 ယာခပီး နှိ <ya z-ba:> 旱稻  
 ယာခိုမြက် နှိ <ya zo myet> = ယာခိုးမြက်  
 ယာခောင့်တံ နှိ <ya zaun' te:> 田间茅棚,(看守用)窝棚  
 ယာခိုးမြက် နှိ <ya zo: myet> [植]裂稈草,牛草(破坏农  
 田的杂草) Andropogon Brevifolius  
 ယာခိုင်း နှိ <ya zain:> 右边的编鼓(缅甸民族乐队中常  
 设有两套编鼓于乐队左右两旁)  
 ယာတော နှိ <ya taw:> ①旱田 ②成片的大田  
 ယာထွက် ကါ <ya dwet> 旱田作物  
 ယာထွန် ကါ <ya htun> 犁田  
 ယာပထ နှိ <ya p-hta'> [巴][佛]四威仪,即: 行、住、坐、  
 卧  
 ယာပိုက် နှိ <ya pait> = ယာပထ  
 ယာပျရောဂါ နှိ <ya pya' yaw: ga> [巴]较轻的病,不影响  
 行动的病,也称做: ရပ်စောက်နာ  
 ယာပြတ် နှိ <ya pyat> (旱地)农作物的茬儿  
 ယာမာ နှိ <ya ma'> = ယံ  
 ယာမာဘုံ နှိ <ya ma bon> [佛]夜摩天(佛教传说六重天  
 中的第三重天,六欲天中的第三欲天)  
 ယာမီးကြွေ ကါ <ya mi: kywei'> 烧旱田里的杂草  
 ယာမြေ နှိ <ya myei> 旱田  
 ယာယီ I နှိ <ya yi> [巴]①暂时,临时 ②(占卜)出门,旅